



ပြည်သူ့လွှတ်တော်ရုံး သုတေသနဌာန

၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်

မြန်မာ့စီးပွားရေးတွင် လက်ခစားစနစ် (CMP) ဖွံ့ဖြိုးတိုးတက်မှုအရေးပါပုံ

အကျဉ်းချုပ်

လက်ခစားစနစ် (Cutting, Making, Packing-CMP) လုပ်ငန်းသည် နိုင်ငံခြားမှတစ်ဆင့် အော်ဒါလက်ခံ၍ ထွက်ရှိသည့်ထုတ်ကုန်များအပေါ် ကော်မရှင်သတ်မှတ်နှုန်းဖြင့် အကျိုးခံစား ရရှိစေသည့် လုပ်ငန်းအမျိုးအစားဖြစ်ပါသည်။ ဖွံ့ဖြိုးဆဲနိုင်ငံအများစုသည် ထုတ်လုပ်မှုလုပ်ငန်း များ စတင်လုပ်ကိုင်ရာတွင် လက်ခစား CMP လုပ်ငန်းဖြင့် စတင်ဆောင်ရွက်လေ့ရှိပါသည်။ CMP လုပ်ငန်းများသည် အလုပ်အကိုင်အခွင့်အလမ်းများစွာ ဖန်တီးပေးနိုင်သည့်အပြင် နိုင်ငံတော်အတွက် အရင်းအနှီးနည်းပါးစွာအသုံးပြုပြီး နိုင်ငံခြားငွေအမြောက်အမြားကိုလည်း ရှာဖွေပေးနိုင်ပါသည်။ ထို့အပြင် အလုပ်သမားများတွင် အတန်းပညာပြီးမြောက်မှုမရှိခဲ့သော်လည်း လုပ်ငန်းခွင်ကျွမ်းကျင် လုပ်သားအမြောက်အမြားမွေးထုတ်ပေးနိုင်သည့် အကျိုးကျေးဇူးများကိုလည်း ရရှိနိုင်မည်ဖြစ်ပါသည်။

ဤစာတမ်းတို့တွင် CMP လုပ်ငန်းများ၏ သဘောတရား၊ နိုင်ငံအတွင်း လုပ်ကိုင်လျက်ရှိသော CMP လုပ်ငန်းအမျိုးအစားများ၊ CMP စနစ်မှ FOB စနစ်သို့ ကူးပြောင်းခြင်း၏ အားသာချက်များ၊ လက်ရှိတွင် CMP လုပ်ငန်းများ၌ကြုံတွေ့နေရသည့် အခြေအနေနှင့်အခက်အခဲများ၊ လုပ်ခလစာ နည်းပါးစွာရရှိနေသည့် အကြောင်းအရင်းများနှင့် မြန်မာ့စီးပွားရေးကဏ္ဍတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု များစွာဝင်ရောက်လာနိုင်ရန်အတွက် CMP စနစ်၏အရေးပါပုံများကို ရေးသားပြုစု တင်ပြထားပါသည်။

စာတမ်းတိုအမှတ်စဉ်(၁၁၁)

ဤစာတမ်းတို့နှင့်ပတ်သက်၍ သတိပြုရန်အချက်များအား နောက်ဆုံးစာမျက်နှာတွင် ဖော်ပြထားသည်။

မာတိကာ

စဉ်	အကြောင်းအရာ	စာမျက်နှာ
၁။	နိဒါန်း	၃
၂။	ရည်ရွယ်ချက်.....	၃
၃။	အချက်အလက်များဖော်ပြမှုနည်းနာနိဿယများ.....	၃
၄။	CMP လုပ်ငန်း၏သဘောတရား	၄
၅။	နောက်ခံမိုင်းနှင့် CMP လုပ်ငန်းအပေါ် အစိုးရ၏ဆောက်ရွက်ချက်များ.....	၄
၆။	မြန်မာနိုင်ငံတွင် CMP စနစ်ဖြင့်လုပ်ကိုင်လျက်ရှိသော လုပ်ငန်းအမျိုးအစားများ.....	၆
၇။	CMP စနစ်ဖြင့် အထည်ချုပ်လုပ်ငန်းများမှရရှိသည့်ဝင်ငွေ	၆
၈။	CMP စနစ်မှ FOB စနစ်သို့ ကူးပြောင်းခြင်း၏အားသာချက်	၉
၉။	CMP လုပ်ငန်းများ၏ ကြုံတွေ့နေရသည့် အခြေအနေနှင့် အခက်အခဲများ	၉
၁၀။	CMP လုပ်ငန်းများတွင် စရိတ်ကြီးမြင့်မှုအခြေအနေများ.....	၁၁
၁၁။	CMP လုပ်ငန်းနှင့် စပ်လျဉ်းသည့်အမြင်များ	၁၂
၁၂။	နိုင်ငံတကာ အထည်ချုပ်လုပ်ငန်းများ၏ လုပ်ခလစာများ	၁၃
၁၃။	မြန်မာနိုင်ငံနှင့် CMP အများဆုံးချိတ်ဆက်သည့်နိုင်ငံများ.....	၁၄
၁၄။	နိုင်ငံတကာဆောင်ရွက်ချက်များ	၁၅
၁၅။	နိဂုံး	၁၆

နိဒါန်း

၁။ မြန်မာနိုင်ငံတွင် ဈေးကွက်စီးပွားရေးစနစ်ကို ဖော်ဆောင်ရာ၌ ပြည်တွင်း၊ ပြည်ပမှ ရင်းနှီးမြှုပ်နှံသူများဖိတ်ခေါ်၍ သွင်းကုန်အစားထိုးလုပ်ငန်းနှင့် ပြည်ပပို့ကုန်လုပ်ငန်းတို့ကို တွန်းအားပေးဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများအနက် လက်ခစားစနစ် (CMP)လုပ်ငန်းကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ နှစ်ရှည်လုပ်ငန်းအဖြစ် ရင်းနှီးမြှုပ်နှံခွင့်ပြုပေးလျက်ရှိပါသည်။ CMP လုပ်ငန်းကို အလုပ်အကိုင်အခွင့်အလမ်းများစွာ ဖန်တီးပေးနိုင်ရေးနှင့် နည်းပညာ၊ အတတ်ပညာများရရှိစေရေးကိုရည်ရွယ်၍ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအား ခွင့်ပြုပေးခြင်းဖြစ်ပါသည်။ CMP လုပ်ငန်းများကို မြန်မာနိုင်ငံ၌ ၂၀၀၀ ပြည့်နှစ်မတိုင်မီကတည်းက လုပ်ကိုင်ခဲ့ရာ (CMP) ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတိုးတက်ခဲ့ပြီး အလုပ်အကိုင်အခွင့်အလမ်းများစွာကိုလည်း ဖန်တီးပေးနိုင်ခဲ့ပါသည်။¹

ရည်ရွယ်ချက်

၂။ ဤစာတမ်းတို့၏ ရည်ရွယ်ချက်များမှာ CMP လုပ်ငန်းသဘောတရားများကိုသိရှိနိုင်ရန်၊ လုပ်ငန်းအမျိုးအစားများ၊ CMP လုပ်ငန်းနှင့်ပတ်သက်၍ အစိုးရ၏ဆောင်ရွက်ချက်များ၊ ကြုံတွေ့နေရသည့် အခက်အခဲများအားသိရှိနိုင်စေရန်နှင့် လွတ်တော်ကိုယ်စားလှယ်များ ပြည်သူ့အကျိုးပြုလုပ်ငန်းများဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန် ရည်ရွယ်ခြင်းဖြစ်ပါသည်။

အချက်အလက်များဖော်ပြမှုနည်းနာနိဿယများ

၃။ ဤစာတမ်းတို့တွင် အသုံးပြုထားသောသတင်းအချက်အလက်များကို အစိုးရနှင့်နိုင်ငံတကာ website များမှထုတ်ပြန်ထားသော သတင်းအချက်အလက်များ၊ ဂျာနယ်များ၊ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း၊ စက်မှုကုန်ထုတ်လုပ်မှုအသင်း၊ အလုပ်သမားပြဿနာဖြေရှင်းညှိနှိုင်းရေးအဖွဲ့များ၏ ဆောင်ရွက်ချက်များမှ သတင်းအချက်အလက်များရယူထားပါသည်။ ထို့ပြင် အချို့သော data များကို Bar Chart များဖြင့် တင်ပြထားပါသည်။

¹ ဒေါက်တာညီညီမောင် (DICA)၊ CMP စနစ်အခြေခံဖြင့်ဆောင်ရွက်သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် မျက်မှောက်ကာလစိန်ခေါ်မှုများ၊ စီမံ/ဖွံ့ဖြိုးရေးဂျာနယ်မှ ရရှိပါသည်။

CMP လုပ်ငန်း၏ သဘောတရား

၄။ CMP လုပ်ငန်းဆိုသည်မှာ ပြည်ပမှ ကုန်ကြမ်းတင်သွင်းကာ ပြည်တွင်းတွင် ကုန်ချော ထုတ်လုပ်၍ ပြည်ပသို့ ပြန်လည်တင်ပို့ရသည့် လုပ်ငန်းဖြစ်ပါသည်။^၂ မြန်မာနိုင်ငံတွင် CMP ကို C=Cutting, M=Making, P=Packaging ဟု အဓိပ္ပါယ်ဖွင့်ဆိုပြီး ဖြတ်တောက်ခြင်း၊ ချုပ်လုပ်ခြင်း နှင့် ထုတ်ပိုးခြင်းအဆင့်ထိ ဆောင်ရွက်သည့်လုပ်ငန်းဖြစ်ပါသည်။ CMP လုပ်ငန်း၏သဘော သဘာဝသည် နိုင်ငံခြားမှတင်သွင်းလာသည့် ကုန်ကြမ်းများအားလုံးကို အော်ဒါအတိုင်း ချုပ်လုပ် ခြင်း/ ထုတ်လုပ်ခြင်းပြုလုပ်ပြီးပါက လေလွင့်စွန့်ပစ်ပစ္စည်းများကိုပါ အော်ဒါမှာသည့် နိုင်ငံများသို့ ပြန်လည်တင်ပို့ကြခြင်းဖြစ်ပါသည်။

၅။ အိမ်နီးချင်းနိုင်ငံများဖြစ်သော တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့တွင် ယင်းတို့၏ CMP အပေါ် C=Contract, M=Manufacturing, P=Process ဟု အဓိပ္ပါယ်ဖွင့်ဆို ထားပါသည်။ လက်တွေ့လုပ်ငန်းခွင်အရ နိုင်ငံတကာမှနာမည်ကြီးတံဆိပ်များအား နှစ်ဦးသဘော တူစာချုပ်ချုပ်ဆို၍ ထုတ်လုပ်ခြင်းနှင့် ထုတ်ကုန်တစ်ခုရလာသည်မှ ထုတ်ပိုးပြင်ဆင်သည့်အထိ အဆင့်ဆင့်လုပ်ဆောင်ခြင်းဖြစ်ပါသည်။^၃

နောက်ခံမိုင်းနှင့် CMP လုပ်ငန်းအပေါ် အစိုးရ၏ဆောက်ရွက်ချက်များ

၆။ မြန်မာနိုင်ငံတွင် CMP လက်ခစားစနစ်ဆောင်ရွက်ခြင်းကို ၁၉၉၁-၁၉၉၂ ဘဏ္ဍာနှစ်မှ စတင်ဆောင်ရွက်ခဲ့ပါသည်။ ၁၉၉၄ ခုနှစ်တွင် ရန်ကုန်မြို့၌အထည်ချုပ်စက်ရုံ ၂၅ ရုံသာ ရှိခဲ့ရာမှ ၁၉၉၉ ခုနှစ်တွင် စက်ရုံပေါင်း ၂၉၁ ရုံထိ တိုးတက်လာခဲ့ပါသည်။ ၎င်း CMP လုပ်ငန်းသည် ၂၀၀၅ ခုနှစ်ကတည်းက CMP လုပ်ငန်းများကြီးကြပ်ရေးကော်မတီကို ဖွဲ့စည်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။

^၂လက်ရှိဘဏ္ဍာနှစ် ရှစ်လတွင် ပြည်တွင်း လက်ခစား (CMP) လုပ်ငန်းများကပြည်ပမှကုန်ကြမ်းတင်သွင်းမှု ဒေါ်လာ ၁ ဒသမ ၅ ဘီလျံကျော်ရှိပြီး ယခင်နှစ် ကာလတူထက် ဒေါ်လာသန်း ၂၇၀ ကျော် ပိုမိုတင်သွင်းထား၊ ၂၀၁၉ ခုနှစ်၊ ဇွန်လ ၈ ရက်နေ့ထုတ်၊ ElevenJournal၊ <https://news-eleven.com/article/115106> မှ ရရှိပါသည်။
^၃ ဒေါက်တာညီညီမောင် (DICA)၊ CMP စနစ်အခြေခံဖြင့်ဆောင်ရွက်သည့် ရင်းနှီးမြုပ်နှံမှုလုပ်ငန်းများနှင့် မျက်မှောက်ကာလစိန်ခေါ်မှုများ၊ စီမံ/ဖွံ့ဖြိုးရေးဌာနမှ ရရှိပါသည်။

၇။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် CMP ပို့ကုန်/သွင်းကုန် ကြီးကြပ်ရေး ကော်မတီကို တာဝန်ယူဆောင်ရွက်၍ အောက်ပါကော်မတီ (၃)ခုကို ထပ်မံဖွဲ့စည်း ဆောင်ရွက်ခဲ့ ပါသည်-

- (က) CMP ပို့ကုန်/ သွင်းကုန်ဆိုင်ရာ ကြီးကြပ်ရေးဆပ်ကော်မတီ
- (ခ) CMP လုပ်ငန်းများ စစ်ဆေးရေးဆပ်ကော်မတီ
- (ဂ) CMP လုပ်ငန်းနှင့် အခွန်ကြီးကြပ်ရေးဆပ်ကော်မတီ

၈။ အဆိုပါအဖွဲ့အစည်းတွင် အဖွဲ့ဝင်များအဖြစ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာနနှင့် အမှတ် (၁) စက်မှုဝန်ကြီးဌာနတို့ ပါဝင်ခဲ့ပါသည်။ CMP လုပ်ငန်းများနှင့် စပ်လျဉ်း၍ CMP လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ အထောက်အကူပြု ဆပ်ကော်မတီ (၃) ခုကိုလည်းကောင်း၊ အလုပ်သမားဝန်ကြီးဌာနမှ CMP လုပ်ငန်းများ မြေပြင် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့ကိုလည်းကောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ CMP လုပ်ငန်းများ တင်သွင်း/တင်ပို့ လက်ကျန်စစ်ဆေးရေးအဖွဲ့ကိုလည်းကောင်း ဝန်ကြီးဌာန အလိုက် အသီးသီးဖွဲ့စည်း၍ စီမံဆောင်ရွက်လျက်ရှိပါသည်။⁴

၉။ မြန်မာနိုင်ငံ၏ ပို့ကုန်ကဏ္ဍတိုးမြှင့်ရာ၌ အထည်အလိပ်လုပ်ငန်း (အထည်ချုပ်)ကဏ္ဍကို အဓိကဦးစားပေးဆောင်ရွက်ခြင်းကြောင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းတို့သည် ဆယ်နှစ်နည်းဗျူဟာစီမံကိန်းချမှတ်၍ တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ကမ္ဘာ့ဈေးကွက်သို့ ထိုးဖောက်ဝင်ရောက်နိုင်ရန် ဆောင်ရွက်လျက် ရှိပါသည်။⁵

၁၀။ ကုန်သွယ်ရေးဦးစီးဌာနအနေဖြင့် ပို့ကုန်/သွင်းကုန်ပစ္စည်းအချို့အား Fully Online လိုင်စင် စနစ်ကို ၂၀၁၆ ခုနှစ်၊ ဇွန်လမှစ၍ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး CMP လိုင်စင်များကို လည်း Online တွင် ခွင့်ပြုထုတ်ပေးနိုင်ရေး မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း

⁴ Commerce Journal၊ <https://www.commercejournal.com.mm/converstory/18165> မှ ရရှိပါသည်။
⁵ ရန်ကုန်မြို့ရှိ အထည်ချုပ်လုပ်ငန်းခွင်စက်ရုံ၊ Eleven Journal၊ <https://elevenmyanmar.com/news/23511> မှ ရရှိပါသည်။

(Myanmar Garment Manufacturers Association –MGMA System)နှင့် ချိတ်ဆက် ဆောင်ရွက်နိုင်ရေး ညှိနှိုင်းလျက်ရှိပါသည်။⁶

မြန်မာနိုင်ငံတွင် CMP စနစ်ဖြင့်လုပ်ကိုင်လျက်ရှိသော လုပ်ငန်းအမျိုးအစားများ

၁၁။ မြန်မာနိုင်ငံတွင် CMP စနစ်ဖြင့် လုပ်ကိုင်လျက်ရှိသည့် စီးပွားရေးလုပ်ငန်းများမှာ အထည်ချုပ်လုပ်ငန်း၊ ဖိနပ်စက်ရုံလုပ်ငန်း၊ လျှပ်စစ်နှင့်အီလက်ထရွန်နစ်လုပ်ငန်း၊ ဖိုက်ဘာနှင့် အသက်ကယ်သင်္ဘောလုပ်ငန်း၊ မီးဖိုချောင်သုံးကုန်ပစ္စည်းလုပ်ငန်း၊ မိုဘိုင်းဖုန်းအပိုပစ္စည်းလုပ်ငန်း၊ ဆံပင်အတုလုပ်ငန်း၊ အိတ်ချုပ်လုပ်ငန်း၊ မှန်ဘီလူးနှင့် ကင်မရာလုပ်ငန်း၊ စက်မှု ပစ္စည်းလုပ်ငန်း စသည့်တို့ဖြစ်ပါသည်။ အဆိုပါလုပ်ငန်းများအနက် အထည်ချုပ်လုပ်ငန်းတစ်ခုတည်းသာ တွင်တွင် ကျယ်ကျယ် လုပ်ကိုင်လျက်ရှိပါသည်။⁷


၁၂။ ၁၉၈၈ ခုနှစ်မှစ၍ အထည်ချုပ်၊ ထီး၊ ဖိနပ်၊ အိတ် အစရှိသော CMP လက်ခစားစနစ်ဖြင့် နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှုများဆောင်ရွက်ခဲ့ရာ လုပ်ငန်းပေါင်း ၃၆၀ မှ အမေရိကန်ဒေါ်လာ ၁၁၂၂ သန်းခန့် ရရှိခဲ့ပါသည်။ အဆိုပါလုပ်ငန်းများကို တရုတ်နှင့် ဟောင်ကောင်နိုင်ငံတို့မှ အများဆုံး ဝင်ရောက်ရင်းနှီးမြှုပ်နှံခြင်း ဖြစ်ပါသည်။⁸ ၂၀၁၆ ခုနှစ်တွင် မြန်မာနိုင်ငံ၏အထည်ချုပ် လုပ်ငန်း၌ စက်ရုံပေါင်း ၄၀၀ ကျော်အထိတိုးတက်ခဲ့ပြီး လုပ်သားအင်အား (၃၅၀,၀၀၀)ကို ခန့်ထားနိုင်ခဲ့ပါသည်။⁹ ၂၀၁၈ ခုနှစ်တွင် CMP လက်ခစားစက်ရုံ ၄၃၆ ရုံရှိခဲ့ပြီး ယင်းစက်ရုံများတွင် အလုပ်သမား ဦးရေ ၅ သိန်းကျော် လုပ်ကိုင်လျက်ရှိပါသည်။¹⁰

CMP စနစ်ဖြင့် အထည်ချုပ်လုပ်ငန်းများမှရရှိသည့်ဝင်ငွေ

၁၃။ CMP စနစ်ဖြင့်လုပ်ကိုင်သော အထည်ချုပ်ကဏ္ဍသည် တိုင်းပြည်ဝင်ငွေအများဆုံး ရှာဖွေ ပေးနေသည့်ကဏ္ဍတစ်ခုဖြစ်ပြီး ၂၀၁၈ ခုနှစ်က ယင်းကဏ္ဍမှ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ


⁶ Commerce Journal။ <https://www.commercejournal.com.mm/converstory/18165> မှ ရရှိပါသည်။
⁷ ရန်ကုန်မြို့ရှိ အထည်ချုပ်လုပ်ငန်းခွင်စက်ရုံ။ ElevenJournal။ <https://elevenmyanmar.com/news/23511> မှ ရရှိပါသည်။
⁸ ရင်းနှီးမြှုပ်နှံမှုနှင့် ဩဇာကြားမှူးဦးစီးဌာနစာရင်း။ <http://myanmardigital.news/mm/content/44258> မှ ရရှိပါသည်။
⁹ လက်ရှိဘဏ္ဍာနှစ် ရှစ်လတွင် ပြည်တွင်း လက်ခစား (CMP) လုပ်ငန်းများကပြည်ပမှကုန်ကြမ်းတင်သွင်းမှု ဒေါ်လာ ၁ ဒသမ ၅ ဘီလျှံကျော်ရှိပြီးယခင်နှစ် ကာလထက် ဒေါ်လာသန်း ၂၇၀ ကျော် ပိုမိုတင်သွင်းထား၊ ၂၀၁၉ ခုနှစ်၊ ဇွန်လ ၈ ရက်နေ့ထုတ်၊ ElevenJournal။ <https://news-eleven.com/article/115106> မှ ရရှိပါသည်။
¹⁰ မြန်မာနိုင်ငံ CMP လက်ခစားစက်ရုံများတွင် မကြာခဏဖြစ်ပွားနေသော ပဋိပက္ခများကြောင့် လူ့အခွင့်အရေး ထိခိုက်နေမှုများ မဖြစ်ပေါ်စေရေး၊ Myanmar digital news။ <http://myanmardigital.news/mm/content/44258> မှ ရရှိပါသည်။

၄.၅ ဘီလီယံနီးပါးရရှိခဲ့ပါသည်။ အထည်ချုပ်ကဏ္ဍ၌ အလုပ်သမားဦးရေ ၁၀ သိန်းအထိ တိုးမြှင့် ခန့်ထားနိုင်ရန်လည်း မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းက မျှော်မှန်းထားပါသည်။ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းကဏ္ဍသည် တိုးတက်လျှက်ရှိရာ ၂၀၂၅ ခုနှစ်တွင် ယင်းလုပ်ငန်းမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံခန့်ရရှိရန် ရည်မှန်းထားပါသည်။¹¹



၁၄။ အထက်ဖော်ပြပါ Bar Chart အရ မြန်မာနိုင်ငံ၏ CMP အထည်ချုပ်လုပ်ငန်း၏ ပို့ကုန် တင်ပို့မှုသည် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အထိ ပို့ကုန်ပမာဏ နှစ်စဉ် မြင့်တက်ခဲ့သည်ကို တွေ့ရှိနိုင်ပါသည်။ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်သည် ပထမ (၆) လပတ်ထိ ဖော်ပြထားခြင်းဖြစ်ပါသည်။

¹¹ အထည်ချုပ်ကဏ္ဍ အောင်မြင်တာက တိုင်းပြည်အောင်မြင်တာပဲ၊ ၂၀၁၉ ခုနှစ်၊ ဩဂုတ်လထုတ်၊ ဧရာဝတီသတင်းဂျာနယ်၊ <https://burma.irrawaddy.com/opinion/interview/2019/08/09/200329.html> မှ ရရှိပါသည်။



၁၅။ အထက်ဖော်ပြပါ Bar Chart အရ မြန်မာနိုင်ငံ၏ CMP အထည်ချုပ်လုပ်ငန်းများမှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် အောက်တိုဘာလ ၁ ရက်မှ မေလ ၃၁ ရက်အထိ ပို့ကုန်အမေရိကန်ဒေါ်လာ ၁.၅၆၃ ဘီလီယံကျော်ရရှိထားပါသည်။ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာလ ၁ ရက် မှ မေလ ၃၁ ရက်အထိ ပြည်ပသို့ CMP ချုပ်ပြီးအထည်တင်ပို့မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၂.၄၉၆ ဘီလီယံကျော်ရရှိပါသည်။ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်နှင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ကာလတူနှိုင်းယှဉ်လျှင် လက်ရှိဘဏ္ဍာနှစ်သည် အမေရိကန်ဒေါ်လာ ၀.၉၃၃ ဘီလီယံထိ ပိုမိုရရှိခဲ့ပါသည်။

၁၆။ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် အောက်တိုဘာလ ၁ ရက်မှ မေလ ၃၁ ရက်အထိ သွင်းကုန်အမေရိကန်ဒေါ်လာ ၁.၂၉၉ ဘီလီယံကျော် တင်သွင်းခဲ့ပါသည်။ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာလ ၁ ရက်မှ မေလ ၃၁ ရက်အထိ ပြည်ပမှ CMP ကုန်ကြမ်းတင်သွင်းမှု အမေရိကန်ဒေါ်လာ ၁.၅၇၃ ဘီလီယံကျော်ရရှိပါသည်။ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်နှင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ကာလတူနှိုင်းယှဉ်လျှင် လက်ရှိဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၀.၂၇၄ ဘီလီယံ ပိုမိုတင်သွင်းခဲ့ပါသည်။¹²

¹²လက်ရှိဘဏ္ဍာနှစ် ရှစ်လတွင် ပြည်တွင်း လက်ခစား (CMP) လုပ်ငန်းများကပြည်ပမှကုန်ကြမ်းတင်သွင်းမှု ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံကျော်ရှိပြီးယခင်နှစ် ကာလတူထက် ဒေါ်လာသန်း ၂၇၀ ကျော် ပိုမိုတင်သွင်းထား၊ ၂၀၁၉ ခုနှစ်၊ ဇွန်လ ၈ ရက်နေ့ထုတ်၊ ElevenJournal၊ <https://news-eleven.com/article/115106> မှ ရရှိပါသည်။

CMP စနစ်မှ FOB စနစ်သို့ ကူးပြောင်းခြင်း၏အားသာချက်

၁၇။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပို့ကုန်သုံးဆတိုးမြှင့်ဆောင်ရွက်ရေး ရည်မှန်းချက်နှင့်အညီ CMP စနစ်ဖြင့် တင်ပို့ခြင်းအစား (Free On Board- FOB) စနစ်ဖြင့် တင်ပို့နိုင်ရန်အတွက် ဆောင်ရွက်လျက်ရှိပါသည်။¹³

၁၈။ CMP စနစ်မှ ပြည်တွင်းရောင်း/ပြည်ပရောင်း (Free On Board - FOB) စနစ်သို့ အသွင်ကူးပြောင်းနိုင်လျှင် နိုင်ငံတော်အတွက်ကုန်သွယ်လုပ်ငန်းခွန်နှင့် ဝင်ငွေခွန်ကောက်ခံရရှိနိုင်ပါသည်။ အလုပ်အကိုင်အခွင့်အလမ်းလည်း ပိုမိုဖန်တီးပေးနိုင်မည်ဖြစ်ပါသည်။ ထို့ပြင် ပြည်သူများအနေဖြင့်လည်း အမည်ရအမှတ်တံဆိပ်များကို မိမိနိုင်ငံအတွင်း အလွယ်တကူဝယ်ယူအားပေးနိုင်မည်ဖြစ်ပါသည်။ (ဥပမာ- ထိုင်းနိုင်ငံတွင် H&M တံဆိပ် အရောင်းဆိုင် အများအပြားရှိနေပြီး မြန်မာနိုင်ငံအတွင်း ယင်းတံဆိပ်၏ ၄၀ ရာခိုင်နှုန်း ချုပ်လုပ် နေသော်လည်း ရောင်းချခြင်းမရှိပါ။) CMP စနစ်မှ FOB စနစ်သို့ အသွင်ကူးပြောင်းဆောင်ရွက်ပါက သွင်းကုန်အစားထိုးမှုကို မြှင့်တင်ရာ ရောက်ပါသည်။ အလားတူနိုင်ငံအတွင်း ကုန်ကြမ်းမှ ကုန်ချောအထိချုပ်လုပ်ခြင်းမှ ထုတ်လုပ်ခြင်းအဆင့်သို့ ကူးပြောင်းသွားစေမည့်အပြင် ဌာနလုပ်ငန်းရှင်များအတွက် အခွင့်အရေးကောင်းများ ဖန်တီးပေးနိုင်မည်ဖြစ်ပါသည်။¹⁴

CMP လုပ်ငန်းများ၏ ကြုံတွေ့နေရသည့်အခြေအနေနှင့် အခက်အခဲများ

၁၉။ မြန်မာနိုင်ငံရှိ CMP လုပ်ငန်းအချို့သည် အောက်ပါပြဿနာရပ်များနှင့် ရင်ဆိုင်နေရပါသည်-

- (က) အချိန်ပိုလုပ်ခအပါအဝင် လက်ရှိရရှိနေသည့်လုပ်ခဝင်ငွေသည် အခြေခံကုန်ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက နည်းပါးနေခြင်းကြောင့် စားဝတ်နေရေးအတွက်လုံလောက်မှု မရှိခြင်း၊

¹³Commerence Journal၊ <https://www.commercejournal.com.mm/converstory/18165> မှ ရရှိပါသည်။
¹⁴ ဒေါက်တာညီညီမောင် (DICA)၊ CMP စနစ်အခြေခံဖြင့်ဆောင်ရွက်သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် မျက်မှောက်ကာလစိန်ခေါ်မှုများ၊ စီမံ/ဖွံ့ဖြိုးရေးဌာနမှ ရရှိပါသည်။

- (ခ) အလုပ်ရှင်အချို့နှင့် စက်ရုံ၊ အလုပ်ဌာန၏စီမံခန့်ခွဲမှုဆိုင်ရာ တာဝန်ရှိသူများ၏ ဆက်ဆံရေးအဆင်မပြေဖြစ်ခြင်း၊
- (ဂ) အလုပ်ရှင်အချို့က အလုပ်သမားဥပဒေများကို လိုက်နာမှုမရှိခြင်း၊
- (ဃ) အခြေအနေကို ပိုမိုရှုပ်ထွေးရန်ပြုလုပ်လိုသူအချို့က မြောက်ပင့်သွေးထိုးမှုများရှိ နေခြင်း၊
- (င) အလုပ်သမားအချို့၏ စည်းကမ်းဖောက်ဖျက်မှုများတွင် အလုပ်သမားသမဂ္ဂအချို့ ၏ ပယောဂပါနေခြင်း၊
- (စ) အလုပ်သမားသမဂ္ဂခေါင်းဆောင်အချို့နှင့် အလုပ်သမားအချို့က ဥပဒေနှင့်မညီ သော တောင်းဆိုမှုများကို တောင်းဆိုခြင်း၊
- (ဆ) စက်ရုံတစ်ရုံတွင် အလုပ်သမားဆန္ဒပြမှုဖြစ်ပါက အခြားစက်ရုံများမှ အလုပ်သမား သမဂ္ဂအဖွဲ့ဝင်များသည် လာရောက်ပူးပေါင်း၍ အင်အားဖြင့်တောင်းဆိုသည့်အစဉ် အလာဖြစ်ပေါ်နေခြင်း၊
- (ဇ) လုပ်ငန်းများဝင်ငွေမကောင်းသဖြင့် လုပ်သားအင်အားလျှော့ချရမည့် အခြေအနေ ဖြစ်ပေါ်နေခြင်း၊
- (ဈ) မြေငှားရမ်းခနှင့် အခြေခံအဆောက်အအုံငှားရမ်းခအတွက် စရိတ်ကြီးမြင့်ခြင်း၊
- (ည) လျှပ်စစ်မီးလုံလောက်စွာမရရှိခြင်း၊
- (ဋ) သယ်ယူပို့ဆောင်စရိတ်ကြီးမြင့်ခြင်း၊¹⁵
- (ဌ) လုပ်ခလစာပေးရာတွင် ပွင့်လင်းမှုမရှိခြင်း၊
- (ဍ) အခြားစက်ရုံများနှင့်နှိုင်းယှဉ်ပါက လုပ်ခလစာနည်းပါးနေခြင်း၊
- (ဎ) တာဝန်ရှိသူများသည် အလုပ်သမားများနှင့် တိုက်ရိုက် ထိတွေ့မှုမရှိခြင်း၊

¹⁵ မြန်မာနိုင်ငံ CMP လက်ခစားစက်ရုံများတွင် မကြာခဏဖြစ်ပွားနေသော ပဋိပက္ခများကြောင့် လူ့အခွင့်အရေး ထိခိုက်နေမှုများ မဖြစ်ပေါ်စေရေး၊ Myanmar digital news <http://myanmardigital.news/mm/content/44258> မှရရှိပါသည်။

(ဏ) တစ်ဆင့်ခံစီမံခန့်ခွဲသူများကို လုပ်ပိုင်ခွင့်အပြည့်အဝပေးထားခြင်း စသည်တို့ကြောင့် အထည်ချုပ်လုပ်ငန်းများတွင် ဆန္ဒပြုခြင်းများ မကြာခဏဖြစ်ပေါ်နေရပါသည်။¹⁶

၂၀။ အထက်ဖော်ပြပါဖြစ်ပေါ်နေသည့် အခြေအနေများကြောင့် CMP အထည်ချုပ်လုပ်ငန်းများ တွင် လုပ်ငန်းခွင်မတည်ငြိမ်မှုများနှင့်အတူ နိုင်ငံခြားမှ ကုန်ဝယ်အမှာစာပေးပို့မှုကြားကြသူများ၏ ယုံကြည်မှုလျော့နည်းလာပြီး အမှာစာနည်းပါးလာခြင်း၊ နောက်ထပ်မပေးပို့ခြင်းများကို ကြုံတွေ့ နေရပါသည်။ ထိုကဲ့သို့သော အခက်အခဲနှင့်ဖြစ်စဉ်များကြောင့် ၂၀၁၈ ခုနှစ်အတွင်း အထည်ချုပ် စက်ရုံ (၆) ခုပိတ်သိမ်းသွားခဲ့ရပါသည်။¹⁷

CMP လုပ်ငန်းများတွင် စရိတ်ကြီးမြင့်မှုအခြေအနေများ

၂၁။ မြန်မာနိုင်ငံသို့ CMP လုပ်ငန်းများအတွက် တင်ပို့မှုကုန်ကျစရိတ်၊ နိုင်ငံအတွင်း သယ်ပို့ စရိတ်နှင့် တင်ချစရိတ်၊ လျှပ်စစ်စွမ်းအားနှင့် လောင်စာဆီစရိတ်အပါအဝင် အခြားအထွေထွေ ကုန်ကျ စရိတ်များသည် အိမ်နီးချင်းနိုင်ငံများနှင့်နှိုင်းယှဉ်ပါက စရိတ်ပိုမိုများပြားနေခြင်းကြောင့် မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု (FDI) များလာရောက်ရန် အဓိကအတားအဆီးဖြစ်နေ ပါသည်။

၂၂။ ပြည်ပမှလုပ်ငန်းအပ်နှံသူများသည် စင်ကာပူနိုင်ငံဆိပ်ကမ်းနှင့် မလေးရှားနိုင်ငံဆိပ်ကမ်း တို့မှတစ်ဆင့် ကုန်ပစ္စည်းများကို တင်သွင်း/တင်ပို့ရပါသည်။ ထို့ကြောင့် ကုန်အပ်နှံသူများသည် တစ်ဆင့်ခံခရီးစရိတ်ငွေများကို နိုင်ငံတကာပျမ်းမျှချုပ်ခဏ္ဍန်းများနုတ်ပြီးမှ ကျန်ငွေပေးသည့် အတွက် မြန်မာ CMP အထည်ချုပ်လုပ်ငန်းရှင်များ လက်ခံရရှိသောချုပ်ခဏ္ဍာ အိမ်နီးချင်းနိုင်ငံ များထက်လျော့နည်းနေခြင်းဖြစ်ပါသည်။ မြန်မာ CMP လုပ်ငန်းရှင်များသည် လုပ်ငန်းအပ်နှံသူများ ထံမှ အမှာစာရရှိမှုနည်းပါးခြင်းကြောင့် ရရှိသည့်လုပ်ခဖြင့်သာ လက်ခံ၍ လုပ်ခနည်းပါးစွာဖြင့် လုပ်ကိုင်နေခြင်းဖြစ်ပါသည်။¹⁸

¹⁶ မြန်မာနိုင်ငံ CMP လက်ခစားစက်ရုံများတွင် မကြာခဏဖြစ်ပွားနေသော ပဋိပက္ခများကြောင့် လူ့အခွင့်အရေး ထိခိုက်နေမှုများ မဖြစ်ပေါ်စေရေး၊ Myanmar digital new၊ <http://myanmardigital.news/mm/content/44258> မှရရှိပါသည်။

¹⁷ Ibid

¹⁸ ဂျပန်နိုင်ငံ Institute of Developing Economic ဌာနမှ သုတေသနပညာရှင် Mr.Toshihiro KUDO ရေးသားသည့် Location Advantages and Disadvantages in Myanmar မှ ရရှိပါသည်။

CMP လုပ်ငန်းနှင့် စပ်လျဉ်းသည့်အမြင်များ

၂၃။ လက်ရှိတွင် CMP လက်ခစားလုပ်ငန်းများမှ နှစ်စဉ်ဒေါ်လာ သန်း ၃၀၀ ခန့် ဝင်ငွေ ရှိနေပြီး အဆိုပါလုပ်ငန်းများကို FOB စနစ်သို့ ပြောင်းလဲဆောင်ရွက်နိုင်မည်ဆိုပါက ဒေါ်လာ သန်း ၃၀၀၀ (သုံးဘီလီယံ)အထိ နိုင်ငံခြားဝင်ငွေ ရရှိနိုင်ပါသည်။¹⁹

၂၄။ ပြည်တွင်း CMP လုပ်ငန်းများတွင် ထုတ်ကုန်များကို ကိုယ်တိုင်အစအဆုံး ထုတ်လုပ် နိုင်ရန် ကုန်ကြမ်းထုတ်လုပ်မည့်စက်ရုံများရင်းနှီးမြှုပ်နှံလာအောင် အစိုးရကတိုက်တွန်းပေးရန် လိုအပ်ပါသည်။ ထိုကဲ့သို့ ဆောင်ရွက်မည်ဆိုလျှင် ပိတ်စပြုလုပ်မည့် စက်ရုံ၊ ဖိနပ်လုပ်ငန်းနှင့် ဆက်စပ်သည့် သားရေလုပ်ငန်းစက်ရုံများလည်း လိုအပ်လာမည်ဖြစ်ပါသည်။²⁰

၂၅။ လက်ရှိတွင် မြေငှားရမ်းခနှင့် အခြေခံအဆောက်အအုံအတွက် စရိတ်ကြီးမြင့်နေသည်ကို လျော့ကျသွားမည်ဆိုပါက လုပ်ငန်းရှင်များသည် လုပ်ခလစာကို ပိုမိုတိုးမြှင့်ပေးနိုင်မည်ဖြစ်ပါ သည်။²¹ အခွင့်အလမ်းကောင်းများရှိသော်လည်း ဆိပ်ကမ်းအခက်အခဲက အဓိကပြဿနာဖြစ်ပါ သည်။ ဆိပ်ကမ်းကောင်းမရှိသည့်အတွက် သင်္ဘောတင်ပို့သည့်နေရာတွင်ကြန့်ကြာကာ ကုန်ကျ စရိတ်ကြီးမားခြင်းဖြစ်ပါသည်။ ထို့ပြင် သယ်ယူပို့ဆောင်စရိတ်အနေဖြင့် စက်ရုံမှ ဆိပ်ကမ်းသို့ သယ်ယူစရိတ်သည် ဆိပ်ကမ်းမှ စင်ကာပူဆိပ်ကမ်းသို့ သင်္ဘောတင်ပို့သည့် စရိတ်နီးပါးလောက် ပေးနေ ရခြင်းဖြစ်ပါသည်။²²

၂၆။ စက်ရုံလုပ်သားများ အလုပ်သမားအခွင့်အရေးဆုံးရှုံးမှုဖြစ်စဉ်များတွင် လုပ်ငန်းအပ်နှံသည့် ကုမ္ပဏီများ၌လည်း တာဝန်ရှိပါသည်။ ပြည်ပကုမ္ပဏီကြီးများသည် ပြည်တွင်းရှိ လက်ခစားစက်ရုံ များသို့ ပစ္စည်းအပ်ရာတွင်ပွင့်လင်းမြင်သာမှုနည်းပါးစွာ လုပ်ဆောင်နေခြင်းကြောင့် လုပ်သားများ သည် အမှန်တကယ်ရသင့်သည့်နှုန်းထားထက် လျော့နည်းမှုများရှိနေပါသည်။²³

¹⁹ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း၏ ပြောကြားချက်မှ ကောက်နုတ်ထားပါသည်။
²⁰ မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်မှုအသင်း ဗဟိုကော်မတီဝင် ဦးအောင်မင်း၏ ပြောကြားချက်မှ ကောက်နုတ်ထားပါသည်။
²¹ အလုပ်သမားပြဿနာသုံးပွင့်ဆိုင် ဖြေရှင်းညှိနှိုင်းရေး အဖွဲ့ဝင်ဦးရဲဝင်းနိုင် ပြောကြားချက်မှ ကောက်နုတ်ထားပါသည်။
²² မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအဖွဲ့ဝင် ဦးမြင့်စိုး၏ ပြောကြားချက်မှ ကောက်နုတ်ထားပါသည်။
²³ အလုပ်သမားမြှင့်တင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ (LRDP)မှ ဒေါ်အိရွှေဇင် ပြောကြားချက်မှ ကောက်နုတ်ထားပါသည်။


နိုင်ငံတကာ အထည်ချုပ်လုပ်သားများ၏ လုပ်ခလစာများ

စဉ်	နိုင်ငံအမည်	တစ်လ လုပ်ခ (US \$)	မှတ်ချက်
၁	အမေရိကန်	၁၈၆၄	
၂	တောင်ကိုရီးယား	၁၂၅၀	
၃	တူရကီ	၉၃၃	
၄	ပနားမား	၇၀၅	
၅	ဟွန်ဒူးရပ်စ်	၆၅၀	
၆	ထိုင်း	၆၃၂	
၇	မလေးရှား	၅၅၇	
၈	ဂွာတီမာလာ	၅၃၉	
၉	အီဂျစ်	၅၃၈	
၁၀	ပီရူး	၄၉၅	
၁၁	အယ်လ်ဆာဗေဒို	၄၀၃	
၁၂	တူနီးရှား	၄၀၄	
၁၃	ဖိလစ်ပိုင်	၃၇၂	
၁၄	ပါကစ္စတန်	၃၂၀	
၁၅	တရုတ်	၂၇၀	
၁၆	အိန္ဒိယ	၂၅၅	
၁၇	ဗီယက်နမ်	၂၄၈	
၁၈	အင်ဒိုနီးရှား	၂၃၀	
၁၉	မက္ကဆီကို	၂၀၇	
၂၀	အင်္ဂလားဒေ့ရှ်	၁၉၇	
၂၁	သီရိလင်္ကာ	၁၉၄	
၂၂	မြန်မာ	၁၄၆	ခန့်မှန်းခြေ ²⁴

²⁴ မြန်မာနိုင်ငံ CMP လက်ခစားစက်ရုံများတွင် မကြာခဏဖြစ်ပွားနေသော ပဋိပက္ခများကြောင့် လူ့အခွင့်အရေး ထိခိုက်နေမှုများ မဖြစ်ပေါ်စေရေး၊ Myanmar digital news <http://myanmardigital.news/mm/content/44258> မှရရှိပါသည်။

မြန်မာနိုင်ငံနှင့် CMP အများဆုံးချိတ်ဆက်သည့်နိုင်ငံများ

၂၇။ ၂၀၁၈ ခုနှစ်တွင် အထည်ချုပ် (ချုပ်ပြီးအထည်)အများဆုံးတင်ပို့ထားသည့်နိုင်ငံ (၁၀)နိုင်ငံ ရှိပါသည်။ ၎င်းတို့ကို အောက်ပါဇယားအတိုင်းလေ့လာသိရှိရပါသည်-



Source: မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း

နိုင်ငံတကာဆောင်ရွက်ချက်များ

၂၈။ ဂျပန်၊ ကိုရီးယား အစရှိသည့်ဖွံ့ဖြိုးပြီးသောနိုင်ငံများနှင့် ထိုင်ဝမ်တို့သည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းပေါ်သို့မရောက်မီ CMP လက်ခစားစနစ်ကိုကျင့်သုံးသော အငယ်စားစက်မှုလုပ်ငန်းများဖြင့် အခြေခံခဲ့သည်ကိုတွေ့ရှိရပါသည်။ အလားတူပင် အရှေ့တောင်အာရှ ကျားနိုင်ငံများဟုဆိုကြသည့် ထိုင်း၊ မလေးရှား၊ စင်ကာပူနိုင်ငံတို့၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများသည်လည်း CMP လက်ခစားစက်မှုလုပ်ငန်းများကို အခြေပြုခဲ့ခြင်းဖြစ်ပါသည်။ လက်ရှိအခြေအနေတွင် ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ဘင်္ဂလားဒေ့ရှ်ကဲ့သို့သော ဖွံ့ဖြိုးဆဲနိုင်ငံများသည် CMP လက်ခစားစက်မှုလုပ်ငန်းများကို ထူထောင်ကျင့်သုံး၍ စက်မှုဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းပေါ်သို့ ရောက်ရှိရန်ကြိုးပမ်းလျက်ရှိပါသည်။ တရုတ်နိုင်ငံတွင် CMP လက်ခစားစက်မှုလုပ်ငန်းများ စတင်ခဲ့စဉ်က (Foreign Direct Investment - FDI) ၆၅ ရာခိုင်နှုန်းခန့်သာရှိခဲ့ပါသည်။

၂၉။ ဖွံ့ဖြိုးဆဲနိုင်ငံများသည် စီးပွားရေးဖွံ့ဖြိုးမှုအတွက် အဓိကအခြေခံကျသည့် 3M (Mani Money and Material) တို့အနက် ငွေကြေးနှင့် ပစ္စည်းထက် လူ့အရင်းအမြစ်ကိုသာ စွမ်းဆောင်နိုင်ကြသည်ဖြစ်ရာ Labour Intensive စက်မှုလုပ်ငန်းများဖြစ်သည့် CMP လက်ခစားစက်မှုလုပ်ငန်းများသည် အဓိကအားထားရသောလုပ်ငန်းများဖြစ်လာပါသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ဖွံ့ဖြိုးမှုအပေါ် အခြားအထောက်အကူပြုသည့်အချက်တစ်ရပ်မှာ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) ပင်ဖြစ်ပါသည်။ နိုင်ငံခြားမှ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများသည်လည်း CMP လက်ခစားစက်မှုလုပ်ငန်းစနစ်ဖြင့် အများစုဝင်ရောက်လာကြခြင်းဖြစ်ပါသည်။²⁵

၃၀။ အိမ်နီးချင်းနိုင်ငံတစ်ခုဖြစ်သော ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အထည်ချုပ်လုပ်ငန်းတွင် CMP စနစ်ကိုလေ့လာပါက ဖွံ့ဖြိုးတိုးတက်မှုရှိနေသည်ကို တွေ့ရှိရပါသည်။ CMP စနစ်သည် လုပ်သားအင်အားကိုအပြည့်အဝအသုံးပြုရသော လုပ်ငန်းတစ်ခုဖြစ်သည့်အားလျော်စွာ ရရှိနိုင်သောလုပ်သား

²⁵မြန်မာနိုင်ငံ CMP လက်ခစားစက်မှုများတွင် မကြာခဏဖြစ်ပွားနေသော ပဋိပက္ခများကြောင့် လူ့အခွင့်အရေး ထိခိုက်နေမှုများ မဖြစ်ပေါ်စေရေး၊ Myanmar digital new၊ <http://myanmardigital.news/mm/content/44258> မှရရှိပါသည်။

အင်အားအရင်းအမြစ်အား သက်သာသောလုပ်ခလစာနှင့်အတူ လုပ်သားထုအတွက် အဆင်ပြေချောမွေ့စေမည့် လုပ်ငန်းခွင်ဝန်းကျင်ကို ဖန်တီးပေးထားနိုင်သည်ကို တွေ့ရှိရပါသည်။ လုပ်ခလစာနည်းပါးစွာပေးထားသော်လည်း အရည်အသွေးပြည့်မီသောထုတ်ကုန်များကို အချိန်မီရရှိပြီးစီးစေရေးအတွက် လုပ်ငန်းခွင်စီမံခန့်ခွဲမှုနှင့် လူ့စွမ်းအားအရင်းအမြစ်ကိုစနစ်တကျစီမံခန့်ခွဲနိုင်ကြောင်း တွေ့ရှိရပါသည်။ လုပ်သားအများစုသည် ပညာအခြေခံနည်းပါးသော်လည်း အထည်ချုပ်လုပ်ငန်းနှင့် ပတ်သက်၍ ကျွမ်းကျင်ဝန်ထမ်းများဖြစ်လာစေရန် သင်တန်းများဖွင့်လှစ်ပို့ချပေးလျက်ရှိသည်ကို တွေ့ရှိရပါသည်။ ထို့ပြင် အလုပ်သမားများ၏နစ်နာချက်များကိုရရှိနိုင်ရန် ဖြေရှင်းပေးမည့် ခိုင်မာသော အလုပ်သမားအဖွဲ့အစည်းများလည်း ထူထောင်ထားရှိသည်ကို တွေ့ရှိရပါသည်။ မြေနေရာရရှိမှုနှင့် လျှပ်စစ်မီးရရှိမှုတွင်လည်း လျှပ်စစ်နှုန်းထားများ သက်သာခွင့်ပေးထားပြီး လုပ်ငန်းစဉ်တစ်လျှောက် အုပ်ချုပ်ထောက်ပံ့မှုကိစ္စရပ်များအတွက်လည်း လွယ်ကူလျင်မြန်ပြီး အချိန်ကုန်သက်သာစေရန် စီမံခန့်ခွဲထားသည်ကို တွေ့ရှိရပါသည်။²⁶

နိဂုံး

၃။ CMP လုပ်ငန်းသည် အခြေခံလူတန်းစားများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးခြင်းနှင့်အတူ စီးပွားရေးကဏ္ဍအတွက်လည်း အကျိုးများစေပြီး နိုင်ငံတော်၏ဝင်ငွေကို တိုးတက်စေပါသည်။ ထို့ကြောင့် အဆိုပါ CMP လုပ်ငန်း တွင်တွင်ကျယ်ကျယ် ဆောင်ရွက်နိုင်ရေးအတွက် ပကတိဖြစ်ပေါ်နေသည့် အခြေအနေအရပ်ရပ်ဖြစ်သည့် အလုပ်သမား လုပ်ခလစာ ပြဿနာများ၊ အလုပ်ရှင်အလုပ်သမားအငြင်းပွားမှုပြဿနာများ၊ CMP လုပ်ငန်းအတွက် အခြေခံအဆောက်အအုံဆိုင်ရာပြဿနာများကိုသုံးသပ်၍ ၎င်းနှင့်စပ်လျဉ်းသည့် ဥပဒေ၊ စည်းမျဉ်း စည်းကမ်း၊ လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်ပြဋ္ဌာန်းနိုင်ရန် လိုအပ်လျက်ရှိပါသည်။ အဆိုပါ လိုအပ်ချက်များပြည့်မီပါက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများသည် ပြည်တွင်းသို့များစွာ ရောက်လာ

²⁶<http://economists-pick-research.hktdc.com/business-news/article/Research-Articles/Production-in-Bangladesh-Overcoming-Operational-Challenges/rp/en/1/1X000000/1X0A8DO9.htm> မှရရှိပါသည်။

နိုင်၍ နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုလည်း သိသာစွာဖြစ်ထွန်းလာမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ CMP လုပ်ငန်းများဆိုင်ရာ အချက်အလက်များကိုလေ့လာ ရေးသားပြုစုတင်ပြခြင်း ဖြစ်ပါသည်။

သုတေသနဌာန
ပြည်သူ့လွှတ်တော်ရုံး

ဤစာတမ်းတိုအား ဒေါ်ဝေဝေနှင်း (အကြီးတန်းစာရေး)မှ တာဝန်ယူရေးသား၍ သုတေသနဌာနမှ အရာထမ်းအဆင့်ဆင့်က ဝိုင်းဝန်းကြီးကြပ်တည်းဖြတ်၍ ထုတ်ဝေခြင်းဖြစ်ပါသည်။

သတိပြုရန်

ဤသတင်းအချက်အလက်သည် လွှတ်တော်ကိုယ်စားလှယ်များအား ၎င်းတို့၏ လွှတ်တော်ဆိုင်ရာ တာဝန်များကို ဆောင်ရွက်ရာတွင် အထောက်အကူပြုရန်အတွက် ဖြစ်ပါသည်။ ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စ တစ်စုံတစ်ခုအတွက် အသုံးပြုရန်မဟုတ်ပါ။ အချိန်နှင့်တပြေးညီ နောက်ဆုံးရသတင်းဖြစ်မည်ဟု သတ်မှတ် မထားသင့်ပါ။ ဤအချက်အလက်များအား တရားဝင် သို့မဟုတ် ပညာရှင်ဆိုင်ရာအကြံပေးချက်အဖြစ် မသတ်မှတ်သင့်ပါ။ အထူးအကြံပေးချက် သို့မဟုတ် သတင်းအချက်အလက်များလိုအပ်ပါက အရည် အသွေးပြည့်မီသော သင့်လျော်သည့် ကျွမ်းကျင်ပညာရှင်နှင့် ဆွေးနွေးတိုင်ပင်သင့်ပါသည်။ လွှတ်တော် သုတေသနဝန်ဆောင်မှုသည် စာတမ်းတိုများတွင် ပါဝင်သောအကြောင်းအရာများနှင့် စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်များ၊ လွှတ်တော်ဝန်ထမ်းများနှင့် ဆွေးနွေးမှုများ ပြုလုပ်ပေးနိုင်ပါသည်။ အများပြည်သူနှင့် ဆွေးနွေးမှုများ ပြုလုပ်ခြင်းမရှိပါ။



သုတေသနလုပ်ငန်းဆိုင်ရာ စုံစမ်းမေးမြန်းမှုများပြုလုပ်ရန်
(သို့မဟုတ်) သုတေသနဌာနအား လာရောက်လေ့လာရန်
အောက်ပါလိပ်စာအတိုင်း ဆက်သွယ်နိုင်ပါသည်။

သုတေသနဌာန
ပြည်သူ့လွှတ်တော် C ဆောင် - ဒုတိယထပ်
တယ်လီဖုန်း - ၀၆၇ - ၅၉၁၂၈၄၊ ၀၆၇ - ၅၉၁၂၈၅

